

ဇယား

၁။ မောက်သွားတဲ့ နွားနို့အတွက် ငိုကြွေးနေမိနဲ့	၁
၂။ မြားနားရက်	၇
၃။ တတ်နိုင်သလောက်နဲ့တင် မလုံလောက်ပါဘူး	၁၀
၄။ အင်တာနက်ပေါ်က ပုံပြင်များ	၁၄
၅။ မျှော့ညှဲသူရဲလမ်းကိုသာ ဝိတ်ဆိုတဲ့ ဆင်းရဲဒုက္ခ	၂၂
၆။ ဝေခန့်ခံနိုင်သူ လိပ်မာ၏	၃၀
၇။ ဝိတ်ပျော်ရွှင်တဲ့ကစားနည်း	၃၇
၈။ ကောင်းသောနေ့များခြင်ပါစေ	၄၁
၉။ မြင်နိုင်၊ မမြင်နိုင်	၄၅
၁၀။ အပုပ် လုပ်လိုက်ပါ	၅၂
၁၁။ အတောင်ပံကျိုးတဲ့လိပ်ပြာ	၅၈
၁၂။ မှန်မီးထိထဲက ပျော်ရွှင်ခြင်း	၆၂
၁၃။ ယနေ့သင် ပျော်ရွှင်ပါသလား	၆၆
၁၄။ ခင်တစ်ဦး၏ဆုတောင်း (သို့) ဒေါက်ဂလပ်ပက်အာသာ	၇၂
၁၅။ လယ်သမားနှင့်မိစ္ဆာကောင်	၇၉
၁၆။ လိပ်ပြာငယ်	၈၃
၁၇။ ပဲပင်ပေါက်	၈၆
၁၈။ တွင်းဖျက်ထဲက နွားနို့	၈၈
၁၉။ ရှု(၅)ကောင်ပုံပြင်	၉၁

၂၀။ စားသူငယ်	၉၆
၂၁။ အကြင်နာအင်အား	၉၉
၂၂။ အောင်မြင်သူရဲလမ်း	၁၀၂
၂၃။ ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်အမှတ်	၁၀၅
၂၄။ သူဝိမ်ဘဝပေးသက်ရောက်မှုက	၁၀၉
၂၅။ စကားစကောင်း V.S စကားဆိုး... လျှင်တစ်ပြက်အတွင်းမှာ	၁၁၃
၂၆။ မိမိကိုယ်ကိုယ် ယုံကြည်မှု	၁၂၀
၂၇။ တည်ငြိမ်စိတ်ထဲက ဟာသဉာဏ်	၁၂၅
၂၈။ ဘုရားသခင် ဆောင်းပါးသလား	၁၃၃
၂၉။ အခက်အခဲတွေက ကိုယ့်ကို ပိုသန်မာကြံ့ခိုင်အောင်	၁၃၇
၃၀။ အိပ်ပက်တွေ အနိပ်ပင်ရေခဲနဲ့	၁၄၄
၃၁။ တစ်မျိုးပြောင်း၊ မျောက်တစ်နည်းကြိုးစား	၁၄၈
၃၂။ ဝိတ်ပျက်ကြောင့်ရိုသ်မှုမှာ ပြုမူပါ	၁၅၃
၃၃။ ညှစ်ရင်းသူ လုံးဝမရှိ	၁၅၉
၃၄။ တန်ဖိုးအရှိဆုံးအရာ အမည်	၁၆၃
၃၅။ ပတ်ဝန်းကျင်ကြောင့် မပြောင်းလဲစေရင်	၁၆၆
၃၆။ ကလေးတွေနဲ့ကြည့်မှာ	၁၇၀
၃၇။ တစ်ကြိမ်အောင်မြင်ရင် ချီ	၁၇၄
၃၈။ ရှာဖွေနေတဲ့ အကုန်ရောက်	၁၇၈
၃၉။ မထင်မှတ်တဲ့ အောင်မြင်မှု	၁၈၂